

ပိဏ္ဏပါတ ပစ္စဝေက္ခဏာ

ပဋိသင်္ခါ ယောနိသော ပိဏ္ဏပါတံ ပဋိသေဝါမိ၊
နေဝ ဒဝါယ၊ န မဒါယ၊ န မဏ္ဍနာယ၊ န ဝိဘူသနာယ၊
ယာဝဒေဝ ဣမဿ ကာယဿ ဌိတိယာ ယာပနာယ
ဝိဟိံသုပရတိယာ ဗြဟ္မစရိယာနုဂဟာယ၊ ဣတိ
ပုရာဏဉ္စ ဝေဒနံ ပဋိဟင်္ခါမိ၊ နဝဉ္စ ဝေဒနံ န ဥပ္ပါ-
ဒေဿာမိ၊ ယာတြာ စ မေ ဘဝိဿတိ အနဝဇ္ဇတာ စ
ဖာသုဝိဟာရော စ။

ယောနိသော၊ သင့်သောအကြောင်းအားဖြင့်။ ပဋိသင်္ခါ
(ပဋိသင်္ခါယ)၊ ပညာဖြင့်ဆင်ခြင်၍။ ပိဏ္ဏပါတံ၊ ဆွမ်းအစရှိ
သော အာဟာရကို။ ပဋိသေဝါမိ၊ မှီဝဲပါ၏။ ဒဝါယ၊ ရွာသူ
သားငယ်တို့ကဲ့သို့ မြူးတူးပျော်ပါး ကစားခြင်းငှါ။ နေဝ
ပဋိသေဝါမိ၊ မှီဝဲသည်မဟုတ်ပါ။ မဒါယ၊ လက်ဝှေ့ လက်ပမ်း
သည် စသူတို့ကဲ့သို့ ဗလမာန် ပုရိသမာန်ဟူသော မာန်ယစ်
ခြင်းငှါ။ န ပဋိသေဝါမိ၊ မှီဝဲသည်မဟုတ်ပါ။ မဏ္ဍနာယ၊
နန်းတိုင်းသူ ပြည့်တန်းဆာမတို့ကဲ့သို့ ကိုယ်လက်အင်္ဂါပြည့်ဖြိုး
ခြင်းငှါ။ န ပဋိသေဝါမိ၊ မှီဝဲသည်မဟုတ်ပါ။ ဝိဘူသနာယ၊
ဂျမ်းသမား ကချေသည်တို့ကဲ့သို့ အရေအဆင်း ကြည်လင်
ခြင်းငှါ။ န ပဋိသေဝါမိ၊ မှီဝဲသည်မဟုတ်ပါ။

ဣမဿ ကာယဿ၊ ဤရူပကာယ၏။ ယာဝ ဌိတိယာ ဧဝ၊
အစဉ်မပြတ် တည်မတ်နိုင်ရုံ အကျိုးငှါသာလျှင်။ ယာဝ
ယာပနာယ ဧဝ၊ မပြတ်ဆက်တည် အသက်ရှည်စေနိုင်ရုံ
အကျိုးငှါသာလျှင်။ ယာဝ ဝိဟိံသုပရတိယာ ဧဝ၊ မှတ်သိပ်